

٠١٠	<p style="text-align: right;">فَعَصَوْا رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَّابِيَّةً</p> <p>သူတို့သည် ကံကြမ္ဗာရှင်၏ ဥက်စဉ်ဆောင်များအား အာခံကြ၏။ သို့ဖြစ်၍ သူတို့အား ဆတိုး အပေးယူခြင်းဖြင့် အရေးယူလိုက်၏။</p>
٠١١	<p style="text-align: right;">إِنَّا لَمَا طَغَى الْمَاءَ حَمْلَنَاكُمْ فِي الْجَارِيَةِ</p> <p>ကေန်ပင် ရေသည် စည်းဖျက်လာစဉ်- သင်တို့အား စီးများစေရန် ငါ တင်ဆောင်ခဲ့သည်မှာ-</p>
٠١٢	<p style="text-align: right;">لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيهَا أَدْنَى وَاعِيَةً</p> <p>သင်တို့အတွက် သတိပေးတရားတော် စီစဉ်ထား၏။ နားထဲကို ထည့်ထားလိုက ထည့်ထားနိုင်ရာ၏။</p>
٠١٣	<p style="text-align: right;">فَإِذَا نَفَخْتِ فِي الصُّورِ نَفْخَةً وَاحِدَةً</p> <p>သို့ဖြင့် တစ်ကြိမ်တစ်ခါ ပုံစံ သက်ဝင်စေခြင်းဖြင့် သက်ဝင်သောအခါ။</p>
٠١٤	<p style="text-align: right;">وَحُمِلَتِ الْأَرْضُ وَالْجِبَالُ فَدَكَّتَا دَكَّةً وَاحِدَةً</p> <p>မြေကွွာနှင့် တောင်တန်းတို့အား သယ်ဆောင်လျက် တစ်ကြိမ်တည်း ခြေမြှုခြင်းဖြင့် ခြေမြှုပ်သောအခါ။</p>
٠١٥	<p style="text-align: right;">فِيَوْمَئِذٍ وَقَعَتِ الْوَاقِعَةُ</p> <p>ထိန္ဒြာကာလျှေး အပြစ်အပျက်ကြီး ဖြစ်ပျက်ရလွှား။</p>
٠١٦	<p style="text-align: right;">وَانشَقَتِ السَّمَاءُ فَهِيَ يَوْمَئِذٍ وَاهِيَةٌ</p> <p>ကောင်းကင်ယံသည် ကြော်လျက် ထိန္ဒြာကာလျှေး ငါးသည် ကြွောင်ဆတ်နေလွှား။</p>
٠١٧	<p style="text-align: right;">وَالْمَلَكُ عَلَى أَرْجَائِهَا وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَانِيَّةً</p> <p>နှီးမှီတ်ဆောင်တို့သည် မျှော်ဂိုးလျက် ရှိပြီး၊ ထိန္ဒြာကာလျှေး သူတို့၏ အပေါ်မှ ကံကြမ္ဗာရှင်၏ ထပ်ဆင့်ဂွိုလ်မှူးနံပါတ်ရှစ်ကို သယိုးကြရလွှား။^(٠١٧)</p>
٠١٨	<p style="text-align: right;">يَوْمَئِذٍ تُعْرِضُونَ لَا تَخْفَى مِنْكُمْ خَافِيَةً</p> <p>ထိန္ဒြာကာလျှေး ဘောင်တွင်းမှဖြစ်ရလွှား၊ သင်တို့အနက် ထိန္ဒြာက်ထားနိုင်သော ထိန္ဒြာက်ထားနိုင်ရာဟု မရှိချေ။</p>
٠١٩	<p style="text-align: right;">فَأَمَّا مَنْ أُوتِيَ كِتَابَ بِيَمِينِهِ فَيَقُولُ هَاقُمُ اقْرُؤُوا كِتَابِيَّةً</p> <p>သူ၏ မှတ်တမ်းအား သူ၏ အားသန်ရာသို့ ပေးခံရမှာ၊ သူက ပြောမည်မှာ “ကျွန်ုပ် မှတ်တမ်းအား ဖော်ကြည့်လော့”-</p>
٠٢٠	<p style="text-align: right;">إِنِّي ظَنَثُ أَنِّي مُلَاقٍ حِسَابِيَّةً</p> <p>-ကျွန်ုပ်သည် ကေန်ပင် ကျွန်ုပ်၏ စရင်းကို ငွေးကျင်းခံရမည်ဟု ကျွန်ုပ် စုံစုံစားခဲ့၏။</p>

(٠١٧) နှီးမှီတ်ဆောင် မလက် (မလာအိုကာတိ) ဆိုသည်မှာ လူသားစေစစ် ပညာရှင်များကို ဒေါ်ကြောင်း ဗုံး တွင် ရှင်းပြုပြီးဖြစ်သည်။ ထိုထက် ပို၍ သူတို့အားလုံးကို ပြောသပ် ဖြစ်တည်စေခြင်း ဖြစ်ကြောင်း ရှိခဲ့သော တွင် အတိအကျ ဆိုထားပေသည်။ ဤသုတ်တော်သည် သုတ်တော် ၁၆ ပါ ပါ ဗိုး ကောင်းကင် ကြော်ပျက်စီးသွားသောအခါ၊ နံပတ် ရှစ်ခုမြောက်သည် ရှိနေမည်ဟု ဆိုလေသည်၍ ရှိလိုသည်မှာ မိုးကောင်းကင်ကို စဉ်ဆက် မပြတ် သော (အာရုံခိုက်နှင့် ခုန်ခုန်ခိုက်မြောက်) အရာ ဟု ဆိုထားသဖြင့် - ဤနေရာ၏ ရှစ်ခုမြောက်ဟု သုံးထားခြင်း ဖြစ်ပေသည်။ တန်းအား ဖြင့် လူသားပညာရှင်များသည် ဤကွွားပြုလိုတစ်ခုတွင် လူသားများ နေထိုင်နိုင်ရန် ပြုလုပ် စီး နိုင်မည်ဟု ပြောဆိုထားခြင်းပင် ဖြစ်ပေသည်။ ငါးကို ၁၄၈၈ နှင့် ၁၅၀၇ ဘျားဘျာ တို့တွင်လည်း အတိအကျ ဆိုထားပေသည်။ ဤသုတ်တော်ပါ ပြောဆို သော ထို မလာအိုကာတိတို့သည် နံပတ်ရှစ်အား ထမ်းရွှေ့ကြမည် ဆိုခြင်းမှာ ထိုပြုလိုကွွားပြုလိုတ်ဆိုးအား ထမ်းထားခြင်း မဟုတ်ချေ။ ထိုပြုလိုကွွားပြု တာဝန်များကို ထမ်းဆောင်ရွက်လိုသော ဆိုလိုပေသည်။

٢٥١	فَهُوَ فِي عِيشَةٍ رَّاضِيَةٍ
	သိမြင် သူသည် ကျေနှစ်နှစ်သက်သော ဘဝဖြင့် ဖြစ်သေ၍।
٢٥٢	فِي جَنَّةٍ عَالِيَةٍ
	အထွေထွေအထိပ်ဖြစ်သော ဥယျာဉ်ဘုရား၏
٢٥٣	قُطُوفُهَا دَانِيَةٌ
	အခြားပြုတ်သီးနှင့်များသည် အနီးကပ်ရှိနေ၏။
٢٥٤	كُلُوا وَشَرِبُوا هَنِيَّا بِمَا أَسْلَفْتُمْ فِي الْأَيَّامِ الْخَالِيَةِ
	သင်တို့၏ အတိတကာလများမှာ ပြန်ပေးခြင်းအတွက် ကျေကျေနှစ်နှစ် စားစေ သောက်နေ၏။
٢٥٥	وَأَمَّا مَنْ أُوتِيَ كِتَابَهُ بِشَعَالِهِ فَيَقُولُ يَا لَيْتَنِي لَمْ أُوتِ كِتَابِيْهُ
	သူ၏ မှတ်တမ်းအား သူ၏ လက်ပဲလက်သို့ ပေးခံရမှာ၊ သူက ပြောမည်မှာ “ကျွန်ုပ်များနှင့် မှတ်တမ်းကို အပေးမခံရပါ လေစာ။
٢٥٦	وَلَمْ أَدْرِ مَا حِسَابِيْهُ
	ကျွန်ုပ်၏ စရင်းမည်သို့ ပြစ်မည်ကို မမှန်းဆန်းပြုတောား။
٢٥٧	يَا لَيْتَهَا كَانَتِ الْقَاضِيَةَ
	အလိုနှင့် - အပြီးတိုင် သေခဲ့ရလျှင် ကောင်းလေစာ
٢٥٨	مَا أَغْنَى عَنِي مَالِيْهُ
	ကျွန်ုပ်၏ ဥစ္စာပစ္စည်းပြည့်စုံမှုသည် အထောက်မနှစ်ခုပြီ။
٢٥٩	هَلَّكَ عَنِي سُلْطَانِيَةُ
	ကျွန်ုပ်၏ တန်ခိုးအာဏာသည် ပျက်သွေးသွားလေပြီ”ဟု ဖြစ်၏။
٢٦٠	خُذُوهُ فَغُلوْهُ
	“သူ့အား ဖမ်းဆီး ချပ်ကိုင်လေ့ -
٢٦١	ثُمَّ الْجَحِيمَ صَلَوْهُ
	ထို့နောက် ငရဲမီးအား လောင်ကွုမ်းစေလေ့ -
٢٦٢	ثُمَّ فِي سِلْسِلَةٍ دَرْعَهَا سَبْعُونَ ذِرَاعًا فَاسْكُوْهُ
	သူ့အား အတောင် ခုနစ်ဆယ်တောင် ရှိသော သံကြိုးထဲ၌ ဝင်နေစေလေ့။၀၀၇၇
٢٦٣	إِنَّهُ كَانَ لَا يُؤْمِنُ بِاللَّهِ الْعَظِيمِ
	သူသည် အလွန် အထွေထွေအထိပ်ဖြစ်တော်မူသော ပရမတ်ဘုရားရှင်အား မယံကြည့်ခဲ့ခြေ။

(၀၀၇၇) အတောင်ခုနစ်ဆယ် ရှုည်သော သံကြိုး ဆိုသည်မှာ လူသားတို့၏ ယေဘုယျ သက်တမ်းကို ဆိုလိုခြင်း ဖြစ်သည်။ လူသားတို့၏ ယေဘုယျ သက်တမ်းမှာ အသက် ဂုံးဖြစ်ပေသည်။ သူသက်တမ်း တစ်လျှောက် ကျို့ဆောင်ခဲ့ခြင်းသည် သူအား ပြန်လည် ရှစ်ပတ်စေသည်။

၅၇။	فَمَا مِنْكُمْ مِنْ أَحَدٍ عَنْهُ حَاجِزٌ
	သင်တို့အနက် မည်သူ တစ်ယောက်မျှ ရုံးအား ကာရံတားခါးနိုင်မည် မဟုတ်ဘူး။
၄၈။	وَإِنَّهُ لَتَذْكِرَةٌ لِلْمُتَّقِينَ
	ကေန်ပင် ဤသည် စည်းစောင့်သူများအတွက် သတိပေးတရားတော် ဖြစ်၏။
၄၉။	وَإِنَّا لَنَعْلَمُ أَنَّ مِنْكُمْ مُكَذِّبِينَ
	ကေန်ပင် သင်တို့အနက် ငြင်းဆန်သူများ ရှိသည်ကို ငါ ကောင်းစွာ သိနေတော်မူ၏။
၅၀။	وَإِنَّهُ لَحَسْنَةٌ عَلَى الْكَافِرِينَ
ကုန်အာန	ကေန်ပင် ငြင်းသည် ဖုံးကွဲယ်သူတို့အဘို့ ကြောကွဲစရာဖြစ်၏။
၅၁။	وَإِنَّهُ لَحَقٌ الْيَقِينِ
ကုန်အာန	ကေန်ပင် ငြင်းသည် ဒီဇိုင်းအမှန်တရားပင် ဖြစ်၏။၀၀၇၉
၅၂။	فَسَبِّحْ بِاسْمِ رَبِّكَ الْغَطَّالِيمِ
	သို့ဖြစ်၍ ကံကြွောရှင်၏ အထွေ့အမြတ် ဂုဏ်တော်အား ဦးထိပ်ထားလော့။

နှစ်တိုးကာ လူသားတို့အား လှည့်စားခဲ့လျှင် နှလုံးရောဂါဖြစ်၍ သေဆုံးသွားနိုင်ဘွဲ့ယိုပေသည်။ သို့သော် ကိုယ်တော် ကိုယ်တိုင် တရားစစ် တရားမှန်ကို ကိုယ်တိုင် ဆိုက်ရောက်သိရှိခွင့်ရွှေ့ကြောင်း ဤသိတ်တော်က ပေါ်ပြုလျက် ရှိနေပေသည်။

သဗ္ဗာကျမ်းစာ၏ တရာ့ဟောရာကျမ်း သေးတဲ့ တွင် မောရျကဲ့သို့ ပရောဖက်တစ်ပါး ပွင့်ပီးမည်ဟု ပြောထား၍၊ ၁၈၈၂ ခုနှစ် “ဝါမှာထားဘဲ ငါ အခွင့်ကိုဆောင်၍ ရှုရင့်စွာ ဟောပြောသော ပရောဖက်တစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေဆုတ်ခြင်းကို ခံရမည်ဟု ငါအား မိန့်တော်မူ၏”ဟု အတိအကျ ဆိုထားပေသည်။ ရှင်မသံ ၇၁၉ တွင် “ကောင်းသော အသီးမသီးသော အပင်ရှိသမျှကို ခုတ် လျှော့ မီးထဲထို့ ချလိုက်တော်၏”ဟု မိန္ဒာပရောဖက်တို့ အကြောင်းကို ဟောထားပေရာ- ခုတ်လျှော့ မီးထဲထို့ ပစ်ချခြင်း မခံရသော ကိုယ်တော် မှုဟမ္မားသည် ပရောဖက် အစစ်အမှန်ဖြစ်ကြောင်းကို သက်သေတည်လျက် ရှိပေသည်။

(၀၀၇၉) ကျမ်းမြတ်ကုရံအာနသည် သစ္စတရာ့ကို ပြသော- ပရမစွာမှန်ကန်သည့် လမ်းစဉ် ဖြစ်ကြောင်း ဤသိတ်တော်က တိတိကျကျ အာမ ခံထားပေသည်။ လူသားဘဝ တည်ဆောက်မှ လမ်းစဉ်အား သွန်သင်သည့် ကမ္မာပါ့၍ ကျမ်းများအားလုံးတွင် ကျမ်းမြတ်ကုရံအာနမှုအပ အခြား သော အာမခံချက် ပေးနိုင်သည့် ကျမ်းဟူ၍ မရှိပေ။